

သင်္ကြန်က စီးပွားရေးဆန်သင့်/ မဆန်သင့်

ဦးဇော်အေးမောင် (ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)

ကိုဇော်ထွဋ်အောင် (အင်းယားလမ်း 0 degree မဏ္ဍပ်စီစဉ်သူ)

ကိုဝေသန့်စွမ်းပိုင် (Underground မဏ္ဍပ်စီစဉ်သူ)

ကိုဝင်းဇော်ဇော်တင် (We Lit မဏ္ဍပ်စီစဉ်သူ)

“ကျနော်ဖြစ်ချင်တာကို ကျနော်ကဖြစ်အောင်လုပ်တဲ့အတွက် ကျနော်မှာ သင်္ကြန်နဲ့ပတ်သတ်လို့တော့ လွမ်းစရာမရှိဘူး” ဦးဇော်အေးမောင်

“၂၀၁၅မှာ မဏ္ဍပ်ထိုးရင်းနဲ့ ရုံးသွားလို့ ကျနော်ကားလေးရောင်းလိုက်ရတယ်။ဒါက ကျနော်ဘဝအတွက် ကတော့အမှတ်ရစရာလေးပါဘဲ” ကိုဇော်ထွဋ်အောင်

“ရန်ကုန်သင်္ကြန်ကတော့ အရင်နှစ်တွေထက်စာရင် ခြောက်ကပ်သွားတယ်လို့ထင်တယ်။ပွင့်ပွင့် လင်းလင်းပြောရရင် စီးပွားဖြစ်မဏ္ဍပ်ဆိုတဲ့ခေါင်းစဉ်အောက်မှာဘဲ ၂၀၁၆ နဲ့ ၁၇ ကစပြီးတော်တော် လေးခြောက်ကပ်သွားတယ်လို့ ကျနော်တော့မြင်ပါတယ်” ကိုဇော်ထွဋ်အောင်

“ကျနော်မြင်တာကတော့ တဖက်ကခြောက်ကပ်တယ်လို့ထင်ပေမယ့်လည်း ကျနော်တို့ရခိုင်သင်္ကြန် ကတော့အရမ်းစည်တယ်။မနှစ်က သုဝဏ္ဏကွင်းမှာလုပ်တဲ့ရခိုင်သင်္ကြန်က မဏ္ဍပ် ၂၀ကျော်တယ်။လူ တိုးလို့တောင်မပေါက်ဘူး” ဦးဇော်အေးမောင်

“အကြိုနေ့ဆိုရင်ဘဲ တိုးဂိတ်မှာ ခရီးသွားတဲ့သူအရမ်းများလာလို့ ရန်ကုန်သင်္ကြန်မှာ ရန်ကုန်သူ၊ရန်ကုန် သားတွေကိုယ်တိုင်ကစိတ်ဝင်စားမှုနည်းသွားတယ်လို့ ကျနော်ကမြင်ပါတယ်” ကိုဇော်ထွဋ်အောင်

“ဒီနှစ်ရန်ကုန်သင်္ကြန်မှာ မဏ္ဍပ်မှာရေပက်ချင်တဲ့သူက ငပလီသွားဖို့စိတ်ပေါ်ရင်ပေါ်လာမယ်။မန္တလေး သင်္ကြန်သွားရင်သွားမယ်။ပြီးတော့ရန်ကုန်မြို့က လူစုံတော့ ရန်ကုန်သင်္ကြန်မှာ ခရီးသွားချင်တဲ့ သူက သွားမယ်။ရခိုင်သင်္ကြန်မှာလာပျော်တဲ့သူက လာပျော်မယ်လေ” ဦးဇော်အေးမောင်

“ကျနော်က မြန်မာနိုင်ငံသား ပြီးတော့ ရန်ကုန်သားတစ်ယောက်လည်းဖြစ်လို့ ကျနော်တို့ရန်ကုန် သင်္ကြန်ကို မြန်မာတနိုင်ငံလုံးအပြင် ကမ္ဘာကလည်းစိတ်ဝင်စားတဲ့သင်္ကြန်ပုံစံမျိုးအထိ ကျနော်က ဖြစ်စေချင်ပါတယ်” ကိုဇော်ထွဋ်အောင်

“သင်္ကြန်ကစည်လည်းစည်ရမယ်။သွားလာတာလည်းအဆင်ပြေရမယ်။ကျနော် idea ဆိုရင် သင်္ကြန်ကိုရွာတစ်ရွာလို လုပ်ပြစ်လိုက်မှာ။လမ်းတွေပေါ်မှာ တစ်ခုမှပေးမလုပ်တော့ဘူး။ ရန်ကုန် သင်္ကြန်ကို မိုင်ဒါကွင်းလိုဟာမျိုးမှာ လုပ်မယ်” ဦးဇော်အေးမောင်

“၁၂လရာသီပွဲထဲမှာ လူထုပါဝင်မှုအများဆုံးက သင်္ကြန်ပွဲတော်လေ။အဲ့တော့နေရာအနံ့အပြားမှာ အတန်းစားအလွှာပေါင်းစုံကလူတွေ ပျော်စေချင်တယ်။တစ်နေရာတည်းမှာသွားစုတာမျိုးက ကျနော် အမြင်ကတော့ သိပ်အဆင်မပြေလှဘူး” ကိုဇော်ထွဋ်အောင်

“ကျနော်ပြောတာက လူတွေအပန်းဖြေတဲ့နေရာမျိုးမှာ မဏ္ဍပ်တွေချပေးလိုက်မယ်။လမ်းပေါ်မှာ သင်္ကြန်လုပ်တာဟာ အရမ်းယာဉ်ကြောကြပ်တည်းမှုဖြစ်တယ်။ဒါကြောင့်ရခိုင်သင်္ကြန်ကို သုဝဏ္ဏကွင်း ထဲမှာလုပ်တယ်ဆိုတာက ဒီထဲကိုဝင်လာတာနဲ့ ဘာယာဉ်ကြောကြပ်တည်းမှုမှမရှိဘူး။လမ်းဘဲ ဆင်း လျှောက်ရမယ်” ဦးဇော်အေးမောင်

“စီးပွားရေးလုပ်ငန်းရှင်တွေရဲ့စိတ်ဝင်စားမှုကတော့အရမ်းလျော့ကျသွားတယ်။လူများတဲ့နေရာကို ဈေးရောင်းတဲ့သူဘဲဖြစ်ဖြစ် စီးပွားရေးအကြီးကြီးလုပ်တဲ့သူဘဲဖြစ်ဖြစ်စိတ်ဝင်စားကြတဲ့အရာပါ။လူစည် ကားမှဘဲ မဏ္ဍာမှာ ကုန်ပစ္စည်းလေးတွေကြော်ငြာကြမယ်။ပြီးတော့စပွန်ဆာတွေပေးချင်ကြတယ်လေ” ကိုဇော်ထွဋ်အောင်

“မဏ္ဍပ်လောကက ဒီနှစ်ဆိုရင် ပိုစည်မယ်လို့ကျနော်တို့ကထင်ခဲ့တယ်။ဘာလို့လဲဆိုတော့ သင်္ကြန် မဏ္ဍပ်တွေကိုစီးပွားဖြစ်ပြန်ချပေးမယ်ဆိုလို့လေ။ဒါပေမယ့်တကယ်တမ်းကျတော့ ပြည်လမ်းမှာ ခြံတွေမှာဘဲနေရာရတယ်။ခြံတွေရဲ့ငှားခတွေကလည်း သိန်းထောင်ကျော်ဂဏန်းတွေရှိတယ်။ ဒါကြောင့်ဘဲ မဏ္ဍပ်တွေထိုးမယ်လို့ရည်မှန်းထားပြီးဖောင်တွေထုတ်တယ်။ဒါပေမယ့်ဖောင်တွေ ပြန်တင်တော့ အခု ၃၀ကျော်ဘဲရှိတယ်။တကယ်တမ်းအခုထိုးနေတဲ့မဏ္ဍပ်ကလည်း ၁၀ခုစွန်းစွန်းဘဲ ရှိလိမ့်မယ်။အခြေအနေ မကောင်းဘူးပေါ့နော်” ကိုဝေသန်းစွမ်းပိုင်

“ယုံကြည်မှုတစ်ခုကိုပြန်လည်တည်ဆောက်ရအုံးမှာပေါ့။အချိန်တစ်ခုပြန်ပေးရတော့မယ်လေ။ဘာလို့ လဲဆိုတော့ ရှေ့၂နှစ်လုံးလုံးမစည်ကားခဲ့တာကို။ အရင်လိုဘဲမင်းတို့ကိုလုပ်ပိုင်ခွင့်တွေပေးမယ်ဆိုတာ မျိုးမရှိခဲ့တော့ယုံကြည်မှုကို ပြန်ပြီးတည်ဆောက်ရအုံးမှာပေါ့” ကိုဝင်းဇော်ဇော်တင်

“ထိရောက်တဲ့မူဝါဒလေးတွေပါဖို့လိုတယ်ဗျ။ကျနော်တို့ကိုတားမြစ်လိုက်တာက စီးပွားဖြစ်မဏ္ဍပ်တွေ လက်မှတ်ရောင်းချခွင့်မပြုဘူးဆိုတာမျိုးပေါ့။ဒီတော့ကျနော်တို့ကလက်မှတ်မှမရောင်းရရင် ရတဲ့ စပွန်ဆာနဲ့လည်ပတ်ဖို့ကလုံးဝအဆင်မပြေနိုင်ဘူး။ဒါကြောင့်ထိရောက်တဲ့မူဝါဒလေးတွေပြောင်းလဲဖို့ လိုတာပေါ့နော်” ကိုဇော်ထွဋ်အောင်

“လုပ်ငန်းတိုင်းမှာ business ပါရမယ်။စီးပွားရေးဘဲလုပ်လုပ်၊ အုပ်ချုပ်ရေးဘဲလုပ်လုပ်၊ နိုင်ငံရေးဘဲ လုပ်လုပ် business ပါရမယ်။ဒီတော့သင်္ကြန်ဟာ အတိုင်းအတာတစ်ခုအထိ ကိုယ့်ရဲ့ကုန်ကျစရိတ် နဲ့အကျိုးအမြတ်ရှိရမှာတော့မှန်တယ်။ဒါကြောင့်ဘဲလက်မှတ်တွေကို အများကြီးအမြတ်တင်မရောင်းပါ နဲ့ဆိုပြီးကျနော်တို့ကစည်းကမ်းထဲမှာထိန်းချုပ်ထားပေးတာ။သင်္ကြန်ဟာ trading မဟုတ်ဘူး။ business တော့မှန်တယ်” ဦးဇော်အေးမောင်

“သင်္ကြန်ကိုလည်း ကျနော်တို့စီးပွားဖြစ်ပုံစံလုပ်နေခဲ့တာမဟုတ်ဘူး။ဒါပေမယ့်လူများတဲ့နေရာမှာ ဈေးဆိုင်လေးဖွင့်ချင်တာကလူတွေရဲ့သဘောသဘာဝလေးဘဲ။သင်္ကြန်ကိုစီးပွားဖြစ်လို့ခေါင်းစဉ် တပ်လိုက်တာက ၂၀၁၆မှာစပြီး သတင်းစာတွေထဲမှာကို တရားဝင်ပါလာတာ။အဲ့လိုပါလာပြီးတော့ မှဘဲစည်ကားမှုတွေလျော့နည်းသွားတယ်။ဒါကြောင့်ဘဲစီးပွားရေးသမားတွေစိတ်ဝင်စားမှုလျော့ကျ သွားတယ်” ကိုဇော်ထွဋ်အောင်

“အရင်အစိုးရတုန်းက open များများပေးလိုက်တာပေါ့။ပေးလိုက်တော့ရန်ကုန်တိုင်းမှာ ဖေ့ဘုတ်တွေ ပေါ်မှာလည်းတွေ့ပါလိမ့်မယ်။တော်တော်များများမလှုပ်တွေ့ကတော်တော်ကိုပျက်စီးတာတွေရတယ်။ တချို့အမျိုးသမီးတွေဆို အင်္ကျီဝတ်ထားလား၊မဝတ်ထားလားဆိုတာတောင်ခွဲခြားမရတာမျိုးတောင် ဖေ့ဘုတ်မှာတက်နေတာ။ပြီးတော့အလုံပိတ်အခန်းတွေလည်းရှိတယ်လို့သတင်းရတယ်။မူးယစ်ဆေးဝါး တွေရောင်းတယ်။ဒီလိုသတင်းမျိုးတွေကြားရတယ်” ဦးဇော်အေးမောင်

“ဒါကတော့ကျနော်ထင်တယ်။သင်္ကြန်ကြောင့်မို့လို့ဒါကြီးဖြစ်လာတယ်လို့မယူဆစေချင်ဘူး။အခြေ အနေအရပ်ရပ်ကြောင့်လည်းပါမယ်။ကျနော်တို့မလှုပ်စီစဉ်သူတွေအနေနဲ့ကတော့ ဒါတွေကိုသေချာ ကြီးကိုထိန်းသိမ်းခဲ့တယ်လို့ ကျနော်တို့ကတော့ယုံကြည်ပါတယ်” ကိုဇော်ထွဋ်အောင်

“မထိန်းပြန်ရင်လည်း ခုနပြောတဲ့ပြဿနာတွေကအရမ်းများလာတယ်။ကျနော်တို့က ချစ်သူများနေ နဲ့ သင်္ကြန်ကမတူဘူး။သင်္ကြန်ကတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ရုံးပိတ်ရက်ပါအရှည်ကြီးပိတ်တာလေ။ ဒီမှာပါဝင်တဲ့လူကလည်းအရမ်းများတော့ အတိုင်းအတာတစ်ခုအထိထိန်းရတယ်” ဦးဇော်အေးမောင်

“အကျိုးအမြတ်အများကြီးရဖို့အတွက်မဟုတ်ဘဲနဲ့ စားဝတ်နေရေးအတွက်ပျော်ပျော်ရွှင်ရွှင်နဲ့ဘဲ ကျနော်တို့ရုံးဆုံးမူတွေမရှိအောင်ဖန်တီးသွားနိုင်ဖို့လိုပါတယ်။ကျနော်တို့က သင်္ကြန်ဆိုတာကို ကျနော်တို့နိုင်ငံတိုးတက်ဖို့အတွက်ပါယှဉ်တွဲပြီးတော့ ရှေ့ဆက်သွားသင့်တယ်လို့ထင်ပါတယ်ဗျ” ကိုဇော်ထွဋ်အောင်

“ဒါတွေကသဘာဝဘဲ။တဖက်ကမထိန်းရင်လည်း အရမ်းယိုင်သွားမယ်။ထိန်းပြန်ရင်လည်း ဒီဖက်မှာ နည်းနည်းအားနည်းမယ်။အဲ့အပေါ်မှာကစားတဲ့အနေနဲ့ ၂၀၁၇မှာ ကုမ္ပဏီတွေကိုစီးပွားဖြစ်ဆိုတဲ့စကား မသုံးတော့ဘူး။မလှုပ်တွေ့တော့လုပ်ခွင့်ပြုလိုက်တယ်။ဒါပေမယ့်စီးပွားဖြစ်လက်မှတ်တစ်စောင်ကို ၄သိန်း၊၅သိန်း ဈေးကွက်ဖော်ပြီးတော့ ချမ်းသာတဲ့လူတွေဘဲပျော်နိုင်ပါးနိုင်တာမျိုးမဖြစ်အောင်ထိန်း ထားတဲ့သဘောပေါ့” ဦးဇော်အေးမောင်

“အရက်သေစာ၊မူးယစ်ဆေးဝါးနဲ့ပတ်သတ်လို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း တားမြစ်ထား တာဘဲ။ဒါပေမယ့်ပျောက်ကွယ်သွားလားဆိုတော့ ဒီအချိန်အထိဘဲမပျောက်ကွယ်သေးဘူး။ဒါကို ကျနော်တို့က တားဖို့ပြောတာမဟုတ်ဘူး။ထိန်းရမယ်။အစိုးရကိုယ်တိုင်ကလည်းထိန်းကျောင်းရမယ်။ သူတို့ကိုယ်တိုင်ကလည်းထိန်းရမယ်” ကိုဝင်းဇော်ဇော်တင်

“ကျနော်တို့လည်း ၂၀၀၈နောက်ပိုင်းမဏ္ဍပ်တွေတောက်လျှောက်ထိုးလာတာ ဆယ်စုနှစ်ခန့်လောက် ရှိပြီ။ကျနော်တို့လုပ်လာခဲ့တဲ့တောက်လျှောက်အရေးယူခံရခြင်းမရှိခဲ့ဘူး။ဒါပေမယ့် ဒီရှေ့ပိုင်းမှာတော့ ဖြစ်ကောင်းဖြစ်လာမှာပေါ့။ကျနော်တို့ကိုယ်တိုင်က မဏ္ဍပ်ပိုင်ရှင်တွေဖြစ်လို့ တခုခုဆိုရင် အစိုးရအနေနဲ့ ဘယ်သူ့ကိုမျှရှာမှာမဟုတ်ဘူး။ကျနော်တို့ကိုဘဲရှာမှာ။ဒီတော့ကျနော်တို့ကိုယ်တိုင် ဒီကိစ္စကိုအသည်း အသန်တားမြစ်ထားတယ်” ကိုဝေသန့်စွမ်းပိုင်

“ဟိုးအရင်တုန်းက လမ်းဘေးမှာရောင်းတဲ့သူတော်တော်များများက တကယ်အလုပ်ဖြစ်တာက ဘီယာကိုရေခဲစိမ်ပြီးရောင်းကြတာ။အဲ့ဒါကိုပြီးခဲ့တဲ့နှစ်က ရဲကတော်တော်လိုက်ပြီးဖမ်းတယ်။အဲ့ဒါ ကိုညည်းကြတာ။သူတို့ထုတ်တာမပြောတာ။မနှစ်ကအဲ့လိုထိန်းလိုက်တဲ့အတွက် ရန်ကုန်တိုင်းမှာ သင်္ကြန်၄ရက်မှာ လူသေမှုအရမ်းနည်းသွားတယ်။အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုလည်းအရမ်းနည်း တယ်။လမ်းဘေးမှာကွမ်းယာရောင်းတယ်တာပြောတာ ရေပုံးထဲမှာ အရက်ပုလင်းအစုံရတယ်” ဦးဇော်အေးမောင်

“ပွဲတော်ဆိုတာလူစည်ကားရမယ်လို့ကျနော်တို့ကနားလည်တယ်။လူတိုင်းပျော်ပျော်ပါးပါးနဲ့ပါဝင်ဆင်နွှဲ နိုင်တဲ့သင်္ကြန်မျိုးကိုဘဲကျနော်တို့ကသွားချင်တယ်ဗျ။အပျော်လွန်ပြီးသရုပ်ပျက်ဖြစ်သွားတာမျိုးက တချို့ နေရာတွေမှာရှိကောင်းရှိနိုင်ပါတယ်။ဒါတွေကိုအတင်းမလုပ်ဘူးလို့ဆိုတာထက် ဒီထက်စနစ်ကျ တဲ့ဟဥပဒေမျိုးနဲ့ကျနော်တို့ကသွားစေချင်တာဗျ။မလုပ်ဘူးလို့ပြောတာထက်စာရင် ဘယ်လိုလုပ် ကြမလဲဆိုတာမျိုးကိုဖော်ဆောင်ပေးတာကို ကျနော်တို့ကလိုချင်တာပါဗျ” ကိုဇော်ထွဋ်အောင်

“ကျနော်တို့ကအာလုံးကိုပိတ်လိုက်တာမဟုတ်ဘူး။ဒီနှစ်မှာစည်းကမ်းချက် ၄၆ချက်ထုတ်ထားတယ်။ အရင်နှစ်တွေကလည်းဘဲ မဏ္ဍပ်ကိုပိတ်လိုက်တာမဟုတ်ဘူး။ကျနော်တို့ကနည်းနည်းလေးထိန်းချုပ်

ထားတာ။အဲ့ဒါကြောင့် ကျနော်တို့ ဒီလိုလုပ်လိုက်လို့ နောင်တရလို့ ဒီလိုဖွင့်ပေးလိုက်တာလည်းမဟုတ်ဘူး” ဦးဇော်အေးမောင်

“ပိတ်လိုက်တယ်ဆိုတာနဲ့ မလုပ်နိုင်အောင်လုပ်လိုက်တယ်ဆိုတာက လုပ်တဲ့ပုံစံအတူတူဘဲ။သုံးနှုန်းတဲ့ စကားလုံးဘဲကွာသွားတယ်လို့ကျနော်တော့မြင်တယ်ဗျ။မလုပ်နိုင်အောင်လုပ်လိုက်တယ်ဆိုတာက ဒါမလုပ်ခိုင်းတာဘဲလေ။သူကအင်အားရှိတယ်ဗျ။အင်အားရှိတဲ့သူကမလုပ်နိုင်အောင်ချုပ်လိုက်လို့ ရှိရင် မလုပ်နိုင်တော့ဘူးလေ” ကိုဇော်ထွဋ်အောင်

“သင်္ကြန်မဏ္ဍပ်ဆောက်ခွင့်ပါမစ်ဆိုတာလွှဲပြောင်းလို့မရဘူး။ပါမစ်လိုက်ဝယ်ရတယ်ဆိုတာကလည်း ကျနော်တို့က မောင်နီ၊မောင်ဖြူ၊မောင်ဝါ ကိုမဏ္ဍပ်ဆောက်ခွင့်ပြုလိုက်တယ်။ဒီခွင့်ပြုမိန့်ကို ဘယ်သူ့ကို မျှလက်လွှဲလို့မရဘူး။လက်သင့်ရာရောက်ခဲ့တယ်ဆိုတာ ကျနော်တို့မှာ ပါမစ်ချပေးတာ ကော်မတီ ရှိတယ်လေ။ အဲ့လိုလက်လွှဲရောင်းချခွင့်မရှိတဲ့အကြောင်း စည်းကမ်းချက်ထဲမှာပါတယ်” ဦးဇော်အေးမောင်

“ကျနော်တို့က ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့စကားလုံးနဲ့သွားခဲ့ရတာဗျ။ညှိနှိုင်းမှုပေါ့။အကျိုးအမြတ် ခွဲဝေပူးပေါင်းဆောင်ရွက်မှုပေါ့။အဲ့ဒါနဲ့ကျနော်တို့ကသွားခဲ့ရတာဗျ။ကျနော်တို့ကဝယ်တယ်ဆိုတဲ့စကား နဲ့မဟုတ်ဘဲ အကျိုးအမြတ်ခွဲဝေပူးပေါင်းဆောင်ရွက်မှုဆိုတဲ့စကားနဲ့သွားခဲ့ရတာခင်ဗျ” ကိုဇော်ထွဋ်အောင်

“ဒီစည်ကားမှုနှစ်ခုက အနည်းငယ်ဆက်နွယ်နေပေမယ့် တိုက်ရိုက်တော့အချိုးမကျဘူးလို့ ကျနော်ထင် ပါတယ်ခင်ဗျ။လူရှိရင်ပြဿနာရှိမှာဘဲ။ရဲကလည်းဖမ်းရမှာဘဲ။အချုပ်ထဲလည်းရောက်မှာဘဲ” ကိုဇော်ထွဋ်အောင်

“ပြီးခဲ့တဲ့နှစ်တွေက သင်္ကြန်ကဘယ်လိုဖြစ်လာလဲဆိုရင် ကျနော်တို့အစိုးရအဖွဲ့ကသုံးသပ်တာပါ။ပိုက် ဆံချမ်းသာတဲ့လူတွေက ကားနဲ့သင်္ကြန်မှာပျော်ရတယ်။ပြီးတော့ မဏ္ဍပ်တစ်ခုမှာ သင်္ကြန်ရက်တွေ အတွက်သိန်းဂဏန်းသုံးနိုင်တဲ့လူတန်းစားတစ်ရပ်ကပျော်နိုင်တယ်။လက်လုပ်လက်စားအောက်ခြေ

လူတန်းစားပျော်ဖို့က သင်္ကြန်ကပျောက်သွားပြီနော်။ဒါကိုဖော်ထုတ်တဲ့အနေနဲ့မြို့ထဲမှာ မဟာပန္နုလ ကမ်းနားလမ်းမှာ လူတန်းစားမရွေးလမ်းလျှောက်လာပြီးတော့ဆင်နွှဲနိုင်တဲ့သင်္ကြန်စီစဉ်နေတယ်”
ဦးဇော်အေးမောင်

“ပိုက်ဆံရှိမှ ကားပေါ်မှာလည်မှပျော်ရမှာမဟုတ်ဘူး။မဏ္ဍပ်ရှေ့မှာလည်း သီချင်းနားထောင်ပြီးတော့ မဏ္ဍပ်ပေါ်ကပတ်တဲ့ရေလေးတွေနဲ့ပျော်ရွှင်တဲ့လူတွေအများကြီးရှိပါတယ်ဗျ။ပိုက်ဆံရှိမျှပျော်ရတဲ့ မဏ္ဍပ်ဖြစ်ခဲ့တာတော့မဟုတ်တာသေချာပါတယ်ဗျ” ကိုဇော်ထွဋ်အောင်

နိဂုံး အဆုံးသတ်

“ကျနော့်အမြင်ပြောရရင် ရန်ကုန်သင်္ကြန်ကတဖြည်းဖြည်းနဲ့ပြောင်းလဲလာတာ မဏ္ဍပ်သင်္ကြန်နဲ့ ပိုက်ဆံထိုးတဲ့သင်္ကြန်ဖြစ်လာတယ်။လူများလာလို့ကားပိတ်လာရင် ရဲကဖယ်လိုက်နဲ့ လူတန်းစား ကလေး။နတ်ကရာ ကျီးတမော့မော့ဆိုတာမျိုးဖြစ်နေတယ်။အဲ့ဒီလူတန်းစားကသင်္ကြန်ရေလည်း နည်းနည်းစိုဖို့ကို မဏ္ဍပ်ရှေ့မှာအုပ်လိုက်နဲ့လေ။တကယ့်တကယ်ပျော်နေရတာက မဏ္ဍပ်အပေါ် မှာသောက်စားပြီးတော့ စတိတ်ရိုးအနောက်မှာကနေကြတဲ့လူတွေကဘဲပျော်နေကြတာ”
ဦးဇော်အေးမောင်

“ရိုးရာထိန်းသိမ်းတဲ့ မန္တလေးလိုမြို့တောင်မျှ မဏ္ဍပ်တွေတိုးတက်လာအောင်ဖွံ့ဖြိုးလာအောင်အစိုးရက တစိုက်မတ်မတ်နဲ့ကြိုးစားပေးနေတယ်ဆိုတာအထင်းသားမြင်နေရတယ်ဗျ။ဒါဟာ ရိုးရာကိုထိန်းသိမ်း တဲ့မြို့လေးကတောင် မဏ္ဍပ်တွေကိုအားပေးပြီးတော့ ပေါင်းစပ်နိုင်အောင် ရန်ကုန်ကလူတွေလာနိုင် အောင်ကြိုးစားပေးနေတာပါ” ကိုဇော်ထွဋ်အောင်
